

- < a-pain >** 归……所有: ဒီဖောင်တိနဲ့ကို ~ ပေးလိုက်ပါ။ 把这枝钢笔送给他吧!
- အပိုင်စာချုပ်** နဲ့ < a-pain sa gyout > 转让证书
- အပိုင်းပေး** ကဲ < a-pain za: pei: > 封赐, 授给
- အပိုင်း** တဲ့ < a-pain si: > 非法占有, 劫持: လေယာဉ် ~ ခြင်း劫持飞机
- အပိုင်းယူ** ကဲ < a-pain yu > 占为己有
- အပိုင်းသိမ်း** ကဲ < a-pain thein: > 收归己有
- အပိုင်းအနိုင်** ကဲ < a-pain a-nain > ①熟练地, 有把握地: ဝေားကို ~ ပြောတတ်သည်။ 说话很熟练。②据为己有, 霸占: သူ့ဖွဲ့စီးကိုလှုပောက်က ~ လုပ်သွားသည်။ 一个人把他的东西抢走了。
- အပိုင်း** နဲ့ < a-pain: > ①(小说的)章节, 章回, (连续影、剧等)集, (电影的)本 ②(人群、物品等的)部分, (从整体中分割出来的)一段, 一部
- အပိုင်းကိုင်း** နဲ့ < a-pain: gein: > 【数】分 数: ~ စိုးပုံမှန် ~ 真分数 / ~ တဲ့ ~ သော်ပုံမျက် ~ 假 分 数 / ~ ဆေး 繁分数
- အပိုင်းဂဏန်း** နဲ့ < a-pain: g-nan: > 【数】分 数
- အပိုင်းထွေး** နဲ့ < a-pain: htwei > 【数】繁分数
- အပိုင်းမျိုး** နဲ့ < a-pain: myin: > 【数】分 数
- အပိုင်းပိုင်း** ကဲ < a-pain: bain: > 分段地, 一部分一部分地: ဖြိုးသည် ~ ပြတ်သွားသည်။ 绳子断成一段一段的。
- အပိုင်းပိုင်းအပိုင်းစိတ်** ကဲ < a-pain: bain: a-seit seit > 分成碎块地: ~ ဖြတ်သည်။ 切成碎块。
- အပိုင်းအခေါ်** နဲ့ < a-pain: a-khan: > 册, 章节: သာန်းစာပေမ ~ ပြီးသွားပြီ။ 课本的第一章结束了。
- အပိုင်းအခေါ်** နဲ့ < a-pain: a-khan: > 部分: (书的)章, 回: ရန်သူ့နယ်မြေး ~ 敌占区
- အပိုင်းအခြား** နဲ့ < a-pain: a-khya: > ①(土地、地区等的)界限, 范围: နယ်မြို့ဝိုင်း ~ 领域范围 ②(时间、年龄等)界限, 限制: နှစ် ~ မရှိ 没有年限 / ဤစာချုပ်သည်ကဲသဲ ~ မရှိပဲတရားဝင်အတည်ပြုနေသည်။ 这个条约将无限期地有效。
- အပိုင်းအား** နဲ့ < a-pain: a-sa: > 碎片, 片断, 切片; 部分
- အပိုင်းအစား** နဲ့ < a-pain: a-sa: > 区分, 分界, 分类
- အပိုင်းအစိတ်** နဲ့ < a-pain: a-seit > = အပိုင်းအပိုင်း
- အပိုင်းအခေါ်** နဲ့ < a-pain: a-hsit > 段, 节: ဝါး ~ 竹段
- အပ်** နဲ့ < a-pyit > 扔, 投, 抛, 掷, 射, 撒(网)
- အပ်အတ်** နဲ့ < a-pyit a-khat > 射击, 交火: ~ ရှင်းရေး: 停火, 停止射击
- အပည်းပည်း** ကဲ < a-pyi: byi: > (古)大量地
- အပတ်** နဲ့ < a-pat > ①周, 星期: ဖော်ဝါရီလနေ့ဘား ~ 二月最后一周 ②次, 周期
- အပတ်စေ့** ကဲ < a-pat si: > (喻)了然, 明白, 清楚
- အပတ်စဉ်** ကဲ < a-pat sin > ①每周: ~ စာစောင် 周刊 ②每次准时, 每届: ~ ထိထိုးပေးမပေါက်ဖူးဘူး။ 每次都买彩票可一次也没中过。
- အပတ်ဆိုက်** ကဲ < a-pat hsait > ①绕了整整一圈 ② = အပတ်စေ့
- အပတ်တကုတ်** ကဲ < a-pat d-gout > 艰难困苦地, 努力地
- အပတ်ပတ်** ကဲ < a-pat pat > 绕, 绕圈, 环绕, 环行
- အပတ်ပြော** ကဲ < a-pat pyi/a-pat pyei > (喻)顺利
- အပတ်လည်** ကဲ < a-pat le > ①清楚, 明白, 了然 ②顺利, 顺当: ကူးသန်းရောင်းဝယ်ရေးကိစ္စ ~ သည်။ 贸易活动开展顺利。
- အပိုင်း** နဲ့ < a-peit > ①关闭, 封闭 ②(排球)封网 ③(足球、冰球等)截住劲射的球: ~ လိုသွားလိုဂီးမပိုင်တာ။ 没有能截住来球射门, 因此未能进球。④禁止 ⑤盖子, 遮盖物 ⑥结束, 结账
- အပိုင်းနာ** နဲ့ < a-peit na > 痘疾
- အပိုင်းအကာ** နဲ့ < a-peit a-ka > 遮拦, 挡墙, 屏障: ~ မရှိဟင်းလင်းဖြစ်နေသည်။ 无遮无掩空荡荡。
- အပိုင်းအဆိုး** နဲ့ < a-peit a-hso: > 堵塞, 封锁
- အပိုင်းအပင်** နဲ့ < a-peit a-pin > 禁止, 法规, 戒律, 约束
- အပိုင်းအဖွံ့ဗုံး** နဲ့ < a-peit a-phon: > 盖, 遮盖
- အပ်၏** နဲ့ < a-pout > ①篇, 首: သိချင်း ~ ၂၀ 五十首歌曲 ②(法律的)条款
- အပိုင်း** နဲ့ < a-pait > (文章、诗歌的)段, 节
- အသုံးကြိုး** ကဲ < a-pan: kyi: > 费劲, 疲劳, 麻烦: ~ ယင်္ခာ ပါစေ။ 麻烦的话就算了。/ ခင်ဗျာပစ္စည်းယူသွားရလိုကျေနော် အတွက်အပုံးမကြိုးပါဘူး။ 捎你的东西, 我并不费事。
- အပန်းခံ** ကဲ < a-pan: khan > = အပ်ပုံးခံ
- အပန်းဆိုက်** ကဲ < a-pan: hsait > 呼吸困难
- အပန်းတကုတ်** ကဲ < a-pan: d-gout > = အပတ်တကုတ်
- အပန်းတကိုး** ကဲ < a-pan: d-gyi: > ①艰难地, 费劲地: ~ လုပ်ရှုံးအသက်မွေးရသည်။ 艰难地谋生。②紧急地, 急切地: ~ လာခဲ့တယ်။ 急切地走来。
- အပန်းပြော** ကဲ < a-pan: pyei > 解乏, 消乏: တရေးအပိုင်းကြိုး တော့မှာ ~ သွားပေါ်ဘာတယ်။ 睡了一觉才解乏。
- အပန်းပြော** ကဲ < a-pan: phyei > 休养, 休息, 消除疲劳, 消遣: ~ စာန်း: 休养地 / ~ မိန်သား 疗养院, 疗养地 / ~ ပန်းခြံး 公园
- အပန်းမကြိုး** ကဲ < a-pan: m-kyi: > 不费劲, 不辛苦, 没事儿
- အပန်းအပင်ပြော** ကဲ < a-pan: a-pin phyei > = အပန်းပြော
- အပန်းသား** ကဲ < a-pein: dha: > 厚厚地, 浓浓地: မျက်နှာ ကိုသန်းခါး ~ ထိမ်းသည်။ 脸上擦了厚厚一层黄香棟浓液。
- အပ်** နဲ့ < a-pat > 花瓣, 花托
- အပ်၏** နဲ့ < a-pout > ①腐烂发臭之物 ②(占卜)不祥, 不吉